

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန



၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ
အဆိုပြုတင်ပြချက် (အနှစ်ချုပ်)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ အချက်အလက်များ
အဆိုပြု တင်ပြချက်

၁။ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို တင်ပြရာတွင် ယခင်နှစ်များက ထုတ်လုပ်မှုနှင့် ရငွေများကို လက်ရှိလျာထားသည့် ဘဏ္ဍာရေးနှစ်၏ ခန့်မှန်းခြေစာရင်းကိုသာ ဖော်ပြခဲ့သော်လည်း ယခုနှစ်တွင်မူ World Bank နှင့် NORAD တို့၏ အကူအညီဖြင့် ရှေ့လာမည့်ဘဏ္ဍာရေးနှစ်များ အတွက်ကြိုတင်၍ ခန့်မှန်း လျာထားမှုအခြေအနေများကိုပါ တင်ပြမည်ဖြစ်ပါသည်။

၂။ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ထုတ်လုပ်မှုနှင့်ရငွေများကိုရှေ့လာမည့် ဘဏ္ဍာရေးနှစ်များ အတွက် ကြိုတင်ခန့်မှန်းလျာထားရခြင်းမှာ နိုင်ငံတော်အနေဖြင့် ကုန်းတွင်းရေနံမြေ၊ ကမ်းလွန်စီမံကိန်း နှင့် ပိုက်လိုင်းစီမံကိန်းများ၏ ထုတ်လုပ်မှုပမာဏနှင့် ရရှိမည့်ရငွေအခြေအနေ၊ ရေနံကုမ္ပဏီများထံမှ ရရှိနိုင်မည့် အခွန်ဝင်ငွေများကို ကြိုတင်သိရှိခြင်းဖြင့် နိုင်ငံတော်၏အသုံးစရိတ်မူဝါဒများချမှတ်ရေးဆွဲရာတွင် အထောက် အကူဖြစ်စေရန်နှင့် အဆိုပါငွေများအပေါ်တွင် အခြေခံပြီး နိုင်ငံ၏ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုး တက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များကို ထိရောက်စွာ သုံးစွဲနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချ ခြင်းမှ ရငွေအခြေအနေသည် ကမ္ဘာ့ရေနံဈေးနှုန်း၊ ဝယ်လိုအားတို့နှင့် ဆက်စပ်နေ၍ ခန့်မှန်းလျာထား တွက်ချက်မှုများမှာလည်း အပြောင်းအလဲရှိနိုင်ပါသည်။ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၏ ရငွေများသည် COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုအကျိုးဆက်အဖြစ် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ရေနံဝယ်လိုအားကျဆင်းခဲ့၍ ယခင်နှစ်များထက် ခန့်မှန်းဝင်ငွေ လျော့နည်းခြင်းဖြစ်ပါသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအနေဖြင့် ထုတ်လုပ်မှုနှင့် နိုင်ငံတော်မှရရှိမည့်ရငွေခန့်မှန်းထားမှု အခြေအနေ

၃။ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေထုတ်လုပ်မှု ပမာဏများကို လာမည့်ဘဏ္ဍာရေးနှစ်များ အတွက် ခန့်မှန်းမှုအခြေအနေအရ ရဲတံခွန်ကမ်းလွန်စီမံကိန်း နှင့် ရတနာကမ်းလွန်စီမံကိန်းများမှာ ထုတ်လုပ်မှုများမှာ တဖြည်းဖြည်း ကျဆင်းလာခြင်း ကို ဇယား (၁) ဖြင့် ဖော်ပြထားပါသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု နှစ်အလိုက် ခန့်မှန်းခြေ							
	၂၀၁၈-၂၀၁၉ (အမှန်)	၂၀၁၉-၂၀၂၀ (မူလခန့်မှန်းခြေ)	၂၀၂၀-၂၀၂၁ (ခန့်မှန်း)	၂၀၂၁-၂၀၂၂ (ခန့်မှန်း)	၂၀၂၂-၂၀၂၃ (ခန့်မှန်း)	၂၀၂၃-၂၀၂၄ (ခန့်မှန်း)	၂၀၂၄-၂၀၂၅ (ခန့်မှန်း)
သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ပမာဏ(mmscf)							
ရတနာ	၂၈၅,၀၇၃	၂၈၈,၃၅၀	၂၈၈,၃၅၀	၂၆၂,၈၀၀	၂၃၇,၂၅၀	၂၁၅,၃၅၀	၁၆၄,၂၅၀
ရဲတံခွန်	၄၀,၀၉၅	၃၂,၈၂၀	၂၁,၉၀၀	၂၁,၉၀၀	၂၁,၉၀၀		
ဇောတိက	၁၀၉,၃၁၀	၁၈၂,၅၀၀	၁၂၂,၂၇၅	၁၂၅,၉၂၅	၁၂၅,၉၂၅	၁၀၄,၀၂၅	၈၆,၈၇၀
ရွှေ	၂၀၈,၉၆၉	၁၂၆,၁၉၂	၁၉၁,၉၉၀	၁၈၂,၅၀၀	၁၈၂,၅၀၀	၁၈၂,၅၀၀	၁၈၂,၅၀၀
ကုန်းတွင်း	၁၈,၅၈၀	၁၇,၃၄၄	၁၇,၇၁၉	၁၇,၃၄၄	၁၇,၃၄၄	၁၇,၃၄၄	၁၇,၃၄၄
စုစုပေါင်း	၆၆၂,၀၂၇	၆၄၇,၂၀၆	၆၄၂,၂၃၄	၆၁၀,၄၆၉	၅၈၄,၉၁၉	၅၁၉,၂၁၉	၄၅၀,၉၆၄
ရေနံစိမ်းနှင့်လေဆီထုတ်လုပ်မှု ပမာဏ(Barrels)							
ကမ်းလွန်လေဆီထုတ်လုပ်မှု	၈၃၂,၀၆၁	၄၇၁,၁၈၂	၃၇၂,၃၀၀	၃၇၂,၃၀၀	၃၇၂,၃၀၀		
ကုန်းတွင်းရေနံမြေထုတ်လုပ်မှု	၂,၃၀၀,၂၂၄	၂,၂၉၂,၁၆၅	၂,၂၃၇,၉၅၃	၂,၂၉၂,၁၆၅	၂,၂၉၂,၁၆၅	၂,၂၉၂,၁၆၅	၂,၂၉၂,၁၆၅
စုစုပေါင်း	၃,၁၃၂,၂၈၅	၂,၇၆၃,၃၄၇	၂,၆၁၀,၂၅၃	၂,၆၆၄,၄၆၅	၂,၆၆၄,၄၆၅	၂,၂၉၂,၁၆၅	၂,၂၉၂,၁၆၅

ဇယား (၁)

** ရဲတံခွန်စီမံကိန်းသည် Daily Contract Quantity DCQ သတ်မှတ်မှု ဆွေးနွေးဆဲဖြစ်၍ ၂၀၂၂ ခုနှစ်အထိသာ ခန့်မှန်းထားခြင်းဖြစ်ပါသည်။

** MMSCF = ကုဗပေသန်းပေါင်း ** MMBTU = အပူပမာဏသန်းပေါင်း **Barrels = စည်ပေါင်း

၄။ ရဲတံခွန်စီမံကိန်းသည် ထုတ်လုပ်မှုကျဆင်းလာမည်ဖြစ်ပါသဖြင့် နှစ်စဉ်(သို့မဟုတ်) နှစ်နှစ် တစ်ကြိမ် သဘာဝဓာတ်ငွေ့ဝယ်ယူသူနှင့် ရောင်းသူအကြား Daily Contract Quantity (DCQ) သတ်မှတ်မှုအား ဆွေးနွေးညှိနှိုင်းသတ်မှတ်၍ ၂၀၂၂ ခုနှစ် အထိသာ ခန့်မှန်းထားခြင်းဖြစ်ပါသည်။ ရွှေစီမံကိန်းမှာ ရှေ့လာမည့် ဘဏ္ဍာရေးနှစ်ကာလအတွင်း ၁၈၂,၅၀၀ MMSCF ဖြင့်ထုတ်လုပ်မှု တည်ငြိမ်နေမည် ဖြစ်ပါသည်။ စုစုပေါင်း ထုတ်လုပ်မှုအနေဖြင့် ရှေ့လာမည့်ဘဏ္ဍာရေးနှစ်များအတွင်း ထုတ်လုပ်မှုများကျဆင်းနိုင်ပြီး ၂၀၂၄ -၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် ခန့်မှန်းခြေ ၄၅၀,၉၆၄ MMSCF ထိ ကျဆင်းလာနိုင်ပါသည်။

၅။ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံတော်အနေဖြင့်ရရှိမည့်ရငွေကို ခန့်မှန်းတွက်ချက်ရာတွင်လည်း လက်ရှိထုတ်လုပ်နေသော ကမ်းလွန်စီမံကိန်းနှင့်ပိုက်လိုင်းစီမံကိန်းများမှ Production Sharing contracts အရ ရရှိမည့်ရငွေများ(Royalty ၊ အမြတ်ခွဲဝေမှုနှင့် နိုင်ငံပိုင်ရှယ်ယာများအပေါ် ရရှိမှု အပါအဝင်) နှင့် ရေနံ ကုမ္ပဏီများထံမှကောက်ခံသောဝင်ငွေခွန်တို့ကို ဇယား (၂) ပါ အတိုင်း ခန့်မှန်း ထားပါသည်။

(ကျပ်ဘီလီယံ)

	၂၀၂၁-၂၀၂၂ (ခန့်မှန်းခြေ)	၂၀၂၂-၂၀၂၃ (ခန့်မှန်းခြေ)	၂၀၂၃-၂၀၂၄ (ခန့်မှန်းခြေ)	၂၀၂၄-၂၀၂၅ (ခန့်မှန်းခြေ)
ကမ်းလွန်စီမံကိန်းများ၏ ရငွေပေါင်း	၁,၈၇၆	၁,၈၈၄	၁,၇၈၉	၁,၇၆၉
Royalties	၃၄၄	၃၄၀	၃၁၁	၂၈၅
ထုတ်လုပ်မှုအပေါ် အမြတ်ခွဲဝေမှု	၁,၁၂၅	၁,၁၅၆	၁,၁၂၅	၁,၁၀၈
နိုင်ငံပိုင်ရှယ်ယာ	၃၂၆	၃၁၆	၂၇၃	၂၃၇
ရေနံကုမ္ပဏီများပေးဆောင်သည့် ဝင်ငွေခွန်	၈၁	၇၂	၈၀	၁၃၉
ပိုက်လိုင်းစီမံကိန်းများ၏ ရငွေပေါင်း	၄၇၉	၄၇၄	၄၁၅	၃၅၇
နိုင်ငံပိုင်ရှယ်ယာ	၂၁၂	၂၀၇	၁၇၅	၁၅၁
ပိုက်လိုင်းကုမ္ပဏီများပေးဆောင်သည့် ဝင်ငွေခွန်	၂၆၇	၂၆၇	၂၄၀	၂၀၆
ကမ်းလွန် + ပိုက်လိုင်း စီမံကိန်းများ၏ ရငွေပေါင်း	၂,၃၅၅	၂,၃၅၈	၂,၂၀၄	၂,၁၂၆

ဇယား(၂)

၆။ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍမှ ရငွေများကို နိုင်ငံတကာဈေးနှုန်းခန့်မှန်းမှုများအရ ရေနံစိမ်းစည်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၂ နှုန်းဖြင့် လည်းကောင်း၊ ကမ်းလွန်စီမံကိန်း (၄) ခု၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အထိ သဘာဝဓာတ်ငွေ့ဈေးနှုန်းများကို အမေရိကန်ဒေါ်လာ ၆.၁ ၊ ၆.၇ နှင့် ၆.၄ ဖြင့် လည်းကောင်း အသီးသီးခန့်မှန်းလျာထားပြီး၊ ငွေလဲလှယ်နှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၁,၅၂၅ ဖြင့် တွက်ချက်ထားပါသည်။

၇။ ရေနံနှင့်သဘာဝဓာတ်ငွေ့ဝင်ငွေ၏ ၈၀% မှာ ကမ်းလွန်စီမံကိန်းမှရငွေများ ဖြစ်ပြီး စီမံကိန်းသစ်များ မှ စီးပွားဖြစ်ထုတ်လုပ်နိုင်မှု အခြေအနေများမရှိသေးပါ၍ လက်ရှိကမ်းလွန် ရငွေများအနေဖြင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁,၈၇၆ ဘီလီယံ ရှိရာမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁,၇၆၉ ဘီလီယံသာ ရရှိမည်ဟု ခန့်မှန်းထားပြီး ၊ ပိုက်လိုင်းစီမံကိန်းများမှ ရငွေများကို ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၇၉ ဘီလီယံ မှ ၂၀၂၄- ၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၅၇ ဘီလီယံသာ ရရှိနိုင်မည်ဟု ခန့်မှန်းထား ပါသည်။

၈။ COVID-19 ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းမှုနှင့်အတူ လက်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေသည့် ရတနာ၊ ရဲတံခွန်နှင့် ဇောတိက ကမ်းလွန်စီမံကိန်းများမှ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ သည့် သဘာဝဓာတ်ငွေ့ခန့်မှန်းဈေးနှုန်းကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် 1 MMBTU လျှင် အမေရိကန် ဒေါ်လာ ၇.၃၉ ဖြင့်ခန့်မှန်းခဲ့သော်လည်း ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၆.၀၀ ဖြင့် လည်းကောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည့် ရွှေကမ်းလွန်စီမံကိန်း၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အတွက် သဘာဝဓာတ်ငွေ့ ခန့်မှန်းဈေးနှုန်း ကို 1 MMBTU လျှင် အမေရိကန်ဒေါ်လာ ၈.၈၈ ဖြင့်ခန့်မှန်း

လျာထားခဲ့သော်လည်း ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် 1 MMBTU လျှင် အမေရိကန်ဒေါ်လာ ၅.၂၀ ဖြင့်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ရေနံစိမ်းစည်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၅.၀၀ ဖြင့် ခန့်မှန်းလျာထားခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀.၀၀ ဖြင့် လည်းကောင်း ခန့်မှန်း၍ လျော့ချ တွက်ချက် ထားပါသည်။

၉။ ကမ်းလွန်စီမံကိန်း(၄)ခုနှင့်ကုန်းတွင်းရေနံမြေများ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် (မူလခန့်မှန်းခြေ) နှင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်(ခန့်မှန်းခြေ)တို့၏ ထုတ်လုပ်မှုပမာဏကို နှိုင်းယှဉ်ပါက ရငွေ လျော့နည်းရရှိမည်ဟု ခန့်မှန်းထားပါသည်။

၁၀။ ကမ်းလွန်စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်ပသို့တင်ပို့ရောင်းချမှုတွင် ထိုင်းနိုင်ငံသို့ ၅၀ %၊ တရုတ်နိုင်ငံသို့ ၂၀ % နှင့် ပြည်တွင်းသုံးအတွက် ၃၀ % ခန့် ရှိမည်ဟု ခန့်မှန်းထားပါသည်။ ပြည်တွင်းသုံးအတွက်လျာထားချက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ၈၅.၉ %၊ CNG ထုတ်လုပ် ရေးအတွက် ၅.၃ % ၊ ဓာတ်မြေဩဇာထုတ်လုပ်ရေးအတွက် ၄% နှင့် အခြားကဏ္ဍနှင့် လုပ်ငန်းသုံးများ အတွက် ၄.၈ % သုံးစွဲလျက်ရှိပါသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၏ရငွေနှင့်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏အသုံးစရိတ်အခြေအနေ

၁၁။ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ရငွေနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ နိုင်ငံတော်သို့ပေးဆောင်ရသည့် အသုံးစရိတ်များကို အောက်ဖော်ပြပါ ဇယားများ အတိုင်း နှိုင်းယှဉ်၍ တင်ပြအပ်ပါသည်-

(ကျပ်သန်းပေါင်း)

ပြည်ထောင်စု၏ ရငွေတွင် ပါဝင်သော ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ရငွေအခြေအနေ					
		၂၀၁၈-၂၀၁၉ (ရှေ့ပြေးအမှန်)	၂၀၁၉-၂၀၂၀ (မူလခန့်မှန်းခြေ)	၂၀၁၉-၂၀၂၀ (ပြုပြင်ပြီး)	၂၀၂၀-၂၀၂၁ (ခန့်မှန်းခြေ)
၁	ပြည်ထောင်စု၏ စုစုပေါင်းသမန် ရငွေ	၁၉,၉၂၈,၇၂၅.၇၂၄	၂၁,၈၂၄,၁၀၅.၈၂၄	၂၃,၈၀၀,၆၈၉.၉၁၂	၂၂,၅၁၁,၆၄၈.၃၇၃
၂	ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနမှ royalty ရငွေ	၄၉၇,၇၃၉.၄၇၃	၄၅၇,၇၅၅.၃၂၈	၄၂၂,၈၁၇.၂၇၈	၃၃၄,၃၂၁.၁၁၆
၃	မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရငွေ	၂,၈၀၁,၃၃၀.၈၈၅	၂,၀၁၃,၀၀၀.၀၀၀	၂,၆၉၉,၄၅၆.၀၉၀	၁,၉၇၀,၄၀၈.၇၆၈
	ကမ်းလွန်လုပ်ကွက်ရငွေ	၂,၆၀၃,၈၀၅.၇၂၄	၁,၈၁၅,၀၀၄.၅၆၂	၂,၄၈၉,၄၈၇.၁၄၅	၁,၇၈၅,၄၀၃.၈၁၃
	ကုန်းတွင်းရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့ရောင်းရငွေ	၁၄၃,၇၂၇.၈၆၁	၁၄၂,၇၅၆.၀၄၄	၁၄၅,၂၆၀.၉၀၉	၁၄၀,၂၈၈.၂၄၀
	မော်တော်ယာဉ်သုံးဓာတ်ငွေ့ရောင်းရငွေ	၅၁,၅၆၃.၇၂၇	၅၃,၇၃၉.၃၉၄	၅၃,၉၃၆.၄၄၂	၄၃,၂၁၆.၇၁၅
	အထွေထွေရငွေ	၂,၂၃၃.၅၇၃	၁,၅၀၀.၀၀၀	၁၀,၇၇၁.၅၉၄	၁,၅၀၀.၀၀၀
၄	ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ရငွေပေါင်း (၂+၃)	၃,၂၉၉,၀၇၀.၃၅၈	၂,၄၇၀,၇၅၅.၃၂၈	၃,၁၂၂,၇၇၃.၃၆၈	၂,၃၀၄,၇၂၉.၈၈၄
၅	ပြည်ထောင်စု၏ စုစုပေါင်းသမန်ရငွေပေါ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ရငွေပါဝင်မှု	၁၆.၅၅%	၁၁.၃၂%	၁၃.၁၂%	၁၀.၂၄%

ဇယား (၃)

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အသုံးစရိတ်

(ကျပ်သန်းပေါင်း)

	၂၀၁၈-၂၀၁၉ (ရှေ့ပြေးအမှန်)	၂၀၁၉-၂၀၂၀ (မူလခန့်မှန်းခြေ)	၂၀၁၉-၂၀၂၀ (ပြုပြင်ပြီး)	၂၀၂၀-၂၀၂၁ (ခန့်မှန်းခြေ)
ကုန်သွယ်လုပ်ငန်းခွန်	၂၉၆,၂၈၈.၇၉၂	၂၈၇,၀၃၃.၃၃၀	၂၆၆,၅၂၄.၈၃၂	၂၆၄,၇၁၆.၈၇၂
အထူးကုန်စည်ခွန်	၄၈၇,၇၉၂.၃၇၅	၃၈၅,၅၂၅.၀၁၆	၂၆၁,၅၆၉.၂၃၃	၁၀၆,၆၀၀.၈၀၆
ဝင်ငွေခွန်	၂၄၃,၉၉၄.၈၂၄	၁၆၀,၀၃၀.၉၄၈	၆၀၃,၈၆၁.၄၅၅	၂၄၂,၈၆၃.၈၀၄
နိုင်ငံတော်သို့ထည့်ဝင်ငွေ	၁၇၂,၅၁၂.၈၁၄	၄၈၀,၀၉၂.၈၄၃	၁,၃၇၃,၂၃၆.၄၃၆	၇၂၈,၅၉၁.၄၁၀
နိုင်ငံတော်သို့ ပေးဆောင်သည့် အခွန်နှင့် ထည့်ဝင်ငွေဆိုင်ရာ အသုံးစရိတ်ပေါင်း	၁,၁၂၀,၅၈၈.၈၀၅	၁,၃၁၂,၆၈၂.၁၃၇	၂,၅၀၅,၁၉၁.၉၅၆	၁,၃၄၂,၇၇၂.၈၉၂
Cash call (ကမ်းလှန်)	၂၁၄,၈၆၈.၈၇၁	၃၂၀,၉၁၉.၄၅၈	၂၇၁,၃၀၀.၂၈၉	၂၇၀,၇၁၇.၅၁၄
Cash call (ပိုက်လိုင်း)	၅၃,၃၈၄.၀၃၆	၅၇,၀၈၈.၈၄၉	၅၆,၇၈၃.၈၄၉	၆၅,၄၁၄.၁၁၃
ချေးငွေအပေါ်တွင်ပေးချေရသည့် အတိုးပေးငွေ(ငွေကြေးစရိတ်)	၈၄,၉၄၇.၂၈၃	၈၁,၄၃၀.၀၁၄	၇၇,၁၇၂.၈၁၄	၆၉,၄၉၇.၈၁၅
ကုန်ကြမ်းပစ္စည်းများနှင့်ရေနံစိမ်းဝယ်ယူခြင်း	၈၈,၄၉၃.၉၆၀	၉၁,၆၆၇.၃၀၅	၉၁,၃၉၁.၁၉၂	၆၂,၅၂၃.၁၈၂
လစာ၊လုပ်ခနှင့်ပင်စင်	၃၄,၀၄၄.၀၀၆	၃၅,၂၀၆.၂၁၃	၃၅,၂၀၆.၂၁၃	၃၄,၇၄၇.၇၄၀
စီမံနှင့်သုတေသနစရိတ်	၉၈၃.၇၃၅	၁,၁၃၉.၆၆၉	၁,၀၈၄.၈၄၆	၁,၁၂၅.၆၆၉
လုပ်ငန်းကုန်ကျစရိတ်၊လူမှုစီးပွားဖွံ့ဖြိုးရေး နှင့်အခြားအသုံးစရိတ်များ	၆၅,၆၃၃.၉၇၃	၈၃,၅၀၀.၅၅၈	၈၁,၆၂၅.၉၀၇	၈၅,၁၉၄.၈၄၃
MOGE's အသုံးစရိတ်များ	၅၄၂,၃၅၅.၈၆၄	၆၇၀,၉၅၂.၀၆၆	၆၁၄,၅၆၅.၁၁၀	၅၈၉,၂၂၀.၈၇၆
MOGE's သာမန်အသုံးစရိတ်ပေါင်း	၁,၆၆၂,၉၄၄.၆၆၉	၁,၉၈၃,၆၃၄.၂၀၃	၃,၁၁၉,၇၅၇.၀၆၆	၁,၉၃၁,၉၉၃.၇၆၈

ဇယား (၄)

**၂၀၁၈-၂၀၁၉ ခု၊ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုအရုံးအမြတ်စာရင်းအရ နိုင်ငံတော်သို့ထည့်ဝင်ငွေ ၂၀ % ပေးဆောင်ရပြီး ၂၀၁၉- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှ စ၍ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ၇၅ % ပေးဆောင်ပါသည်။